

မွေးနှစ် (၂၁) နှီးယံ

ဥက္ကလာရိတ်စဉ်ပေးမှု အမှတ်စဉ် (၂၁)၊ သုတေသန (၂၈)ပါး၊

ဦးရွှေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရာဇာရှင် အကြောင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၁

၁။	<p style="text-align: center;">إِنَّا أَرْسَلْنَا نُوحًا إِلَى قَوْمِهِ أَنْ أَنذِرْ قَوْمَكَ مِنْ قَبْلٍ أَنْ يَأْتِيَهُمْ عَذَابٌ أَلِيمٌ</p> <p>လအရှင် သည် နှီးယံအား သူ့လူမျိုးထံသို့ “သူတို့ထံသို့ စူးနှစ်နာကျင်သော ဝဋ်ကြေး မပေးရောက်ဖို့ သင့်လူမျိုးအား သတိပေးလော့”ဟု စေစား၍-</p>
၂။	<p style="text-align: center;">قَالَ يَا قَوْمِ إِنِّي لَكُمْ نَذِيرٌ مُّبِينٌ</p> <p>သူပြောသည်မှာ “ဒို ကျွန်ုပ်၏ လူမျိုးတို့ ကျွန်ုပ်သည်ကား သင်တို့အတွက် ရိုးရိုးရှင်းရှင်း သတိပေးသူပင်-</p>
၃။	<p style="text-align: center;">أَنِ اعْبُدُوا اللَّهَ وَإِنَّقُوْهُ وَأَطِيعُوْنَ</p> <p>ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ အရှင့်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်ကို နာခံကြလော့-</p>
၄။	<p style="text-align: center;">يَغْفِرُ لَكُمْ مِنْ ذُنُوبِكُمْ وَيُؤَخِّرُكُمْ إِلَى أَجَلِ الْمُسْمَى إِنَّ أَجَلَ اللَّهِ إِذَا جَاءَ لَا يُؤَخِّرُ لَوْ كُنْتُمْ تَظَاهُرُونَ</p> <p>အရှင်သည် သင်တို့အား သင်တို့၏ မူပြစ်များမှ လွတ်ပြောင်းစေလိမ့်မည်၊ သတ်မှတ်ပြောင်းထားသော နေ့ကာလသို့ နောက်ဆုတ်ထားပေးလိမ့်မည်။ ကေန်ပင် ပရမတ်ဘုရားရှင်၏ သတ်မှတ်ကာလသည် ရောက်ရှိလာသည်၊ နောက် ဆုတ်ထားနိုင်ခြင်း မရှိချေ။ သင်တို့ သိကြပါလေစာ”ဟု ဖြစ်၏။</p>
၅။	<p style="text-align: center;">قَالَ رَبِّ إِنِّي دَعَوْتُ قَوْمِي لَيْلًا وَنَهَارًا</p> <p>သူ လျောက်ထားသည်မှာ “ဒို ကံကြမ္ဗာရှင် တပည့်တော်၏ လူမျိုးအား တပည့်တော်က နေ့ည မအား ဖိတ်ခေါ်ပါ၏။</p>
၆။	<p style="text-align: center;">فَلَمْ يَزِدْهُمْ دُعَائِي إِلَّا فِرَارًا</p> <p>သို့သော တပည့်တော်၏ ဖိတ်ခေါ်ခြင်းသည် သူတို့အား ပြောင်းလို့သား တိုးပွားစေ၏။</p>
၇။	<p style="text-align: center;">وَإِنِّي كُلَّمَا دَعَوْتُهُمْ لِتُغْفِرَ لَهُمْ جَعَلُوا أَصَابِعَهُمْ فِي آذَانِهِمْ وَاسْتَغْشَوْا ثِيَابَهُمْ وَأَصْرَرُوا وَاسْتَكْبَرُوا</p> <p style="text-align: right;">اسْتِكْبَارًا</p> <p>အရှင်သည် သူတို့အား လွတ်ပြောင်းစေရန်အလိုကာ- သူတို့အား တပည့်တော် ဖိတ်ခေါ်ပိုင်း၊ သူတို့က သူတို့၏ နားများ ကို လက်ချောင်းများဖြင့် ပိတ်ဆိုထားကြ၏။ ခြိထည်များဖြင့် ဖုံးဖိထားကြ၏။ မာနကြီး မာနတစ်ခွဲသားဖြင့် ဆက်လက် မန်တက်နေ၏။၀၀၈</p>
၈။	<p style="text-align: center;">ثُمَّ إِنِّي دَعَوْتُهُمْ جِهَارًا</p> <p>တဖန် တပည့်တော်သည် သူတို့အား ကျယ်ကျယ်လောင်လောင် ဖိတ်ခေါ်ပါ၏။</p>

(၀၀၈) သူတို့ကိုယ်သူတို့ ခြိထည်များဖြင့် ဖုံးဖိထားကြသည် ဆိုခြင်းမှာ သူတို့၏ ဖိတ်နှလုံး အသိတရားအား မိမိုးဖလာတည်းဟူသော အသိ မိမိုး ခေါင်းလှုံးခြုံထားခြင်းကို ဆိုလိုခြင်း ဖြစ်ပေးသည်။

٤٦	<p style="text-align: right;">لَهُمْ إِنِّي أَعْنَتْ لَهُمْ وَأَسْرَرْتْ لَهُمْ إِسْرَارًا ﴿٤٦﴾</p> <p>تاဖန် တပည့်တော်သည် သူတို့အား လူသိရင်ကြား တစ်မျိုး၊ တိုးတိုးတိတိတိတိ တစ်ဖုံး ဖြောင့်ဖျပါ၏။</p>
١٠١	<p style="text-align: right;">فَقُلْتُ اسْتَغْفِرُوا رَبَّكُمْ إِنَّهُ كَانَ غََافِرًا ﴿١٠١﴾</p> <p>တပည့်တော်က ပြောသည်မှာ “ကံကြမ္မာရင်၏ လွတ်ပြိုမ်းဆုသည် သင်တို့အတွက် ဖြစ်ပါသော ကေန်ပင် အရှင်သည် လွတ်ပြိုမ်းစေသော အရှင်-</p>
١٠٢	<p style="text-align: right;">يُرْسِلِ السَّمَاءَ عَلَيْكُمْ مِدْرَازًا ﴿١٠٢﴾</p> <p>အရှင်သည် သင်တို့အပေါ်သို့ ကောင်းကင်ယံမှ ရတနာမိုး သွန်းရွာပေးပါ၏- ၀၀၃</p>
١٠٣	<p style="text-align: right;">وَيُمْدِدُكُمْ بِأَمْوَالٍ وَبَنِينَ وَيَجْعَلُ لَكُمْ جَنَّاتٍ وَيَجْعَلُ لَكُمْ أَنْهَارًا ﴿١٠٣﴾</p> <p>သင်တို့ ဥစ္စာပစ္စည်း သားသမီး ပွားများပါ၏၊ သင်တို့အတွက် ဥယျာဉ်များကို စီရင်ပေးပါ၏၊ သင်တို့အတွက် မြစ်ချောင်းများကို စီရင်ပေးပါ၏” -ဟု ဖြစ်၍။</p>
١٠٤	<p style="text-align: right;">مَا لَكُمْ لَا تَرْجُونَ لِلَّهِ وَقَارًا ﴿١٠٤﴾</p> <p>ပရမတ်ဘုရားရှင်ထံမှ စောင်မနူကြီးကို မဖျော်ကိုးရအောင် သင်တို့၌ မည်သည် ဖြစ်နေကြသနည်း:-</p>
١٠٥	<p style="text-align: right;">وَقَدْ خَلَقْتُمْ أَطْوَارًا ﴿١٠٥﴾</p> <p>မုချပင် အရှင်သည် သင်တို့အား အဆင့်ဆင့် ဖြစ်တည်စေခဲ့၏။</p>
١٠٦	<p style="text-align: right;">أَلَمْ تَرَوْ كَيْفَ خَلَقَ اللَّهُ سَبْعَ سَمَاوَاتٍ طَبَاقًا ﴿١٠٦﴾</p> <p>ပရမတ်ဘုရားရှင်သည် အာကာ ခုနစ်ဆက်ကို[*] မည်သို့ ပြိုလ်များ ဖြစ်တည်စေသည်ကို သင်တို့ မသုံးသပ်မိသလော။</p>
١٠٧	<p style="text-align: right;">وَجَعَلَ الْقَمَرَ فِيهِنَّ نُورًا وَجَعَلَ الشَّمْسَ سِرَاجًا ﴿١٠٧﴾</p> <p>အရှင်သည် လအား- သူမတို့၌၀၀၁၄ အလင်းရောင်ကို စီရင်၍၊ နေအား မီးမောင်းအဖြစ် စီရင်ထား၏။</p>
١٠٨	<p style="text-align: right;">وَاللَّهُ أَنْبَتَكُمْ مِنَ الْأَرْضِ نَبَاتًا ﴿١٠٨﴾</p> <p>ပရမတ်ဘုရားရှင်သည် သင်တို့အား မြေကဗ္ဗာမှ ဖွံ့ဖြိုးထွားစေခြင်းဖြင့် ဖွံ့ဖြိုးစေ၏။</p>
١٠٩	<p style="text-align: right;">لَهُمْ يُعِدُّكُمْ فِيهَا وَيُخْرِجُكُمْ إِخْرَاجًا ﴿١٠٩﴾</p> <p>တဖန် သင်တို့အား ထိုအထဲသို့ ပြန်သွားစေ၍၊ သင်တို့အား ပြန်ထွက်လာစေခြင်းဖြင့် ပြန်ထွက်လာစေ၏။</p>
١١٠	<p style="text-align: right;">وَاللَّهُ جَعَلَ لَكُمُ الْأَرْضَ بِسَاطًا ﴿١١٠﴾</p> <p>ပရမတ်ဘုရားရှင်သည် သင်တို့အတွက် မြေကဗ္ဗာကို ကျယ်ပြန်စေတော်မူသည်မှာ-</p>
١١١	<p style="text-align: right;">لِتَشْلُكُوا مِنْهَا سُبُلًا فِي جَاجًَا ﴿١١١﴾</p> <p>ထို့၌ ရည်ဝေးသော လမ်းမများဖြင့် သွားလာစေရန်”ဟု ဖြစ်၏။</p>
١١٢	<p style="text-align: right;">قَالَ نُوحٌ رَبِّ إِنَّهُمْ عَصَوْنِي وَاتَّبَعُوا مَنْ لَمْ يَرْدُهُ مَالُهُ وَوَلَدُهُ إِلَّا خَسَارًا ﴿١١٢﴾</p>

(၀၀၈၃) မူးဖော်ရမ် ဆိုသည်မှာ သူတို့အတွက် အလွန် အကျိုး ဖြစ်ထွန်းစေသော နိုးရေဟု ဖြစ်သောကြောင့် ရတနာမိုးဟု ပြန်ဆိုခြင်း ဖြစ်သည်။
(၀၀၈၄) ဤနေရာ၌ လကို လိုင်မနာမ်စား အများကိန်း နံ့ ဟင်းနံ့ ဖြင့် သုံးပေသည်။ ဆိုလိုသည်မှာ အာကာသို့ “လ” ပေါင်းများစွာရှိသည်ဟု ဖြစ်၍၊ ထိုစကားသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်ကပင် ပြောဆိုခဲ့သော စကားဖြစ်ပေသည်။

	နဲ့ပ်က လျောက်ထားသည်မှာ “အို ကံကြမ္မာရှင်၊ သူတို့သည် တပည့်တော်အား အာခံ၍၊ ဥစ္စာပစ္စည်း သားသမီးသာ ပွားများ၍၊ လုံးပါးဆုံးရမည့် သူများကိုသာ လိုက်နာနေကြ၏။
၁။	وَمَكَرُوا مَكْرَهُ كُبَارًا ﴿١﴾ သူတို့သည် ကြီးမားသော အကြံအစည်းကို ကြံစည်နေ၏။
၂။	وَقَالُوا لَا تَتَرَنَّ آلَهَتُكُمْ وَلَا تَتَرَنَّ وَدًا وَلَا سُواعًا وَلَا يَغُوثَ وَيَعْوَقَ وَئِسْرًا ﴿٢﴾ သူတို့က “သင်တို့၏ ဘုရားများကို မစွမ်းလွှာတ်ကြကုန်လင့်။ ရဲမြို့ ဓမ္မဝါဒ၊ ယရားရှင် နောက်ရာ တို့ကို မစွမ်းလွှာတ်ကြကုန်လင့်”ဟု ဆိုကြ၍—၀၀၁၁
၃။	وَقَدْ أَصْلُوا كَثِيرًا وَلَا تَرِدُ الظَّالِمِينَ إِلَّا ضَلَالًا ﴿٣﴾ သူတို့သည် များစွာတို့ကို လမ်းလွှာဖော်ပြု၍၊ အမိုက်ကောင်များကို တို့ပွားစေသည်မှာ အပါယ်လမ်းသို့သာ ဖြစ်၏။
၄။	مَمَا حَطَّيَاتِهِمْ أَعْرَفُوا فَأَذْخُلُوا نَارًا فَلَمْ يَجِدُوا لَهُمْ مِنْ دُونِ اللَّهِ أَنْصَارًا ﴿٤﴾ သူတို့၏ အမှားတရားများကြောင့် သူတို့အား နှစ်မြိုင်စေ၍၊ အပူမိုးသို့ ဝင်ရောက်စေပြီ။ ပရမတ်ဘုရားရှင်အား အံတူ၍ သူတို့အား ကူညီမည့်သူ ဟူ၍ မတွေ့ရခဲ့။
၅။	وَقَالَ رُوحٌ رَّبِّ لَا تَذَرْ عَلَى الْأَرْضِ مِنَ الْكَافِرِينَ دَيَارًا ﴿٥﴾ နဲ့ပ်က လျောက်ထားသည်မှာ “အို ကံကြမ္မာရှင်၊ မြေကမ္မာပေါ် ဖုံးကွယ်သူများမှ မည်သည့် အိုးအိမ်ရှင်ကိုမျှ ချွန်မထားပါလုံး—၀၀၁၆
၆။	إِنَّكُمْ إِن تَنْهَرُهُمْ يُضْلُلُو عِبَادَكُمْ وَلَا يَلِدُوا إِلَّا فَاجِرًا كَفَارًا ﴿٦﴾ ကေန်ပင် အရှင်သည် သူတို့အား ချိန်ထားပါလျှင်၊ သူတို့သည် အရှင်အမှုဆောင်များအား လမ်းလွှာစေ၍၊ ကိုယ်ကျင့်ပျက်သော ဖုံးကွယ်တတ်သော သားသမီးများကိုသာ ပွားစေပါလိမ့်မည်။
၇။	رَبِّ اغْفِرْ لِي وَلِوَالِدَيَّ وَلِمَنْ دَخَلَ بَيْتِيْ مُؤْمَنًا وَلِلْمُؤْمِنِيَّنَ وَالْمُؤْمَنَاتِ وَلَا تَزِدِ الظَّالِمِينَ إِلَّا تَبَارًا ﴿٧﴾ အို ကံကြမ္မာရှင်၊ တပည့်တော်နှင့် မွေးသမီးများ၊ တပည့်တော် အိမ်သို့ ဝင်သော ယုံကြည်သည့် ယုံကြည်သူ၊ ယုံကြည်သော သူများကို လွှတ်ပြုမြှုံးစေတော်မူပါ။ အမိုက်ကောင်များအား ပျက်စီးယိုယွင်းခြင်းမှအပ ပွားများစေတော် မမူပါလုံး”ဟု ဖြစ်၏။

(၀၀၈၅) ရဲမြို့ ဆိုသည်မှာ ကဗျာလို လူမျိုးတို့ ကိုးကွယ်သော ယောက်ဗျားရပ်ထု၏ အမည်၊ ဓမ္မဝါဒ ဆိုသည်မှာ ဟု-အိမ်ဟေးလ် လူမျိုးစုတို့ ကိုးကွယ်သော အမည်၊ ယရားရှင် ဆိုသည်မှာ မူရှုံး လူမျိုးစုတို့ ကိုးကွယ်သော ခြေသံးရပ်ထု၏ အမည်၊ ယအုံက် ဆိုသည်မှာ ဟာမန်ဒ် လူမျိုးစုတို့ ကိုးကွယ်သည့် မြှင့်ပုဂ္ဂိုလ်ထု၏ အမည်နှင့် နောက်ရာ ဆိုသည်မှာ ဟင်စိယာ လူမျိုးစုတို့ ကိုးကွယ်သည့် လင်းယဉ်ရပ်ထု၏ အမည်များ ဖြစ်ပေသည်။ ကိုယ်တော် နဲ့ပ်၏ လူမျိုးတို့သည် ရိုးရာ ရပ်တူများကို ကိုးကွယ်သည့်အပြင် ထိုသို့သော ရိုးရာ အယူ ရပ်ထုဆင်းပွားမျိုးစုတို့အား လူမျိုးစု အလိုက် ကိုးကွယ်မှုများ ရှိခဲ့ပေသည်။

(၀၀၈၆) နဲ့ပ် ဆူတောင်းတွင် ပါဝင်သော ဖုံးကွယ်သော သူများ ဆိုသည်မှာ သူ့ကမ္မာ သူ့ပတ်ဝန်းကျင်မှ သူများသာ ဖြစ်ပေသည်။ ကမ္မာပြိုလ် တစ်ခုလုံးမှ လူသားများနှင့် မသက်ဆိုင်ပေ။